

ခေါ်တတ်ပါ။ 不知道这花叫什么名字。  
 အမည်တွင် က၊ <a- myi htwin> 以……闻名，以……著称  
 အမည်နာမ န၊ <a- myi na ma'> 名字，名称，名义  
 အမည်နာမံ န၊ <a- myi na man> = အမည်နာမ  
 အမည်ပေး က၊ <a- myi pei:> 起名，命名： ~ မင်္ဂလာ 命名  
 典礼  
 အမည်ပညတ် I န၊ <a- myi pyin nyat> 名字，名称，称谓  
 II က၊ <a- myi phin: nyat> 命名，起名  
 အမည်ပြောင်း န၊ <a- myi byaun:> 化名，假名  
 အမည်ပေးပြန်ကြော့ န၊ <a- myi me' thwei: byan gyaw:>  
 【解】(额外)无名动脉  
 အမည်မှည့် က၊ <a- myi hme'> 命名： ပြန်မာလူမျိုးတို့ ~ ခု  
 တွင်နေသင့်သည့်မှည့်လေ့ရှိသည်။ 缅甸人常常按生辰起名字。  
 အမည်ရ က၊ <a- myi ya'> 被称为，叫做……的： ပြင်ဦးလွင်တု  
 ~ သောမေဠိ 被人称为“彬乌伦”的眉苗市  
 အမည်ရင်း န၊ <a- myi yin:> 真名，原名，本名  
 အမည်ရှိ နဝ၊ <a- myi shi'> 叫做……的，名叫……的  
 အမည်ဂုဏ် န၊ <a- myi hwet> 化名，代号  
 အမည်သ က၊ <a- myi tha'> 命名，给……取名  
 အမည်သညာ န၊ <a- myi thin nya> 名字，名称，称谓  
 အမည်ဟိန်း က၊ <a- myi hein:> 名声大，赫赫有名，声名显  
 赫： ထိုလုပ်ငန်းသည်အမည်သာဟိန်းပြီးအောင်ကိန်းမပေါ်ခဲ့သောလုပ်  
 ငန်းတရပ်ဖြစ်ခဲ့သည်။ 这事徒有虚名，却无成功之希望。  
 အမည်အမျိုး န၊ <a- myi a- myo:> = အမျိုးအမည်  
 အမည်အရည် န၊ <a- myi a- yi> 头衔，学衔  
 အမည်း န၊ <a- me:> 黑，黑色  
 အမည်းစာရင်း န၊ <a- me: s- yin:> 黑名单  
 အမတ် န၊ <a- mat> ①大臣②议员  
 အမတ်ကြီး န၊ <a- mat kyi:> 大臣  
 အမတ်ချုပ် န၊ <a- mat khyout> 宰相  
 အမတ်မျဉ်း န၊ <a- mat myin:> 直线  
 အမတ်ရွေးကောက်ပွဲ န၊ <a- mat ywei: kaut pwe:> 议员选  
 举  
 အမတ်လောင်း န၊ <a- mat laun:> 议员候选人  
 အမိတ် န၊ <a- meit> = အမြိတ်  
 အမိတ္တဝေဇာတ် န၊ <a- meit ta' sout> = အမြိတ္တဝေဇာတ်  
 အမုတ် န၊ <a- mout> 五指宽的长度  
 အမာန်အမဲ န၊ <a- man a- me:> 呵责，呵斥，责骂  
 အမိန့် န၊ <a- mein'> ①令，命令，指令 ②指示 ③批准  
 အမိန့်ကျ က၊ <a- mein' kya'> 命令下达，获得批准  
 အမိန့်ကြော်ငြာစာ န၊ <a- mein' kyaw nya za> 通令，通  
 告： နိုင်ငံတော်အစိုးရ၏ ~ အမှတ်(၈၆/၇၈) 政府的78年86  
 号通告  
 အမိန့်ခံ က၊ <a- mein' khan> 请示，请求批准

အမိန့်ချ က၊ <a- mein' khya'> ①下命令 ②【律】判决  
 အမိန့်စာ န၊ <a- mein' za> 政府发布的命令，指示： သူ့ အား  
 သံအမတ်အဖြစ်ခန့်ထားသော ~ ထွက်လာသည်။ 任命他为大使  
 的任命书已经公布了。  
 အမိန့်စာချွန် န၊ <a- mein' sa gyun> (古)圣旨  
 အမိန့်စာတမ်း န၊ <a- mein' sa dan:> = အမိန့်စာ  
 အမိန့်ဆင့် န၊ <a- mein' hsin'> 发布命令，下令  
 အမိန့်ဆင့်စာ န၊ <a- mein' hsin' za> (书面)命令，诏书  
 အမိန့်တော် န၊ <a- mein' daw> (古)圣旨  
 အမိန့်တော်ခံ က၊ <a- mein' daw khan> = အမိန့်ခံ  
 အမိန့်တော်ခြေ က၊ <a- mein' daw khywei> 下圣旨，作指  
 示： (谈谐)讲话  
 အမိန့်တော်စာ န၊ <a- mein' daw za> = အမိန့်စာ  
 အမိန့်တော်စာချွန် န၊ <a- mein' daw sa gyun> = အမိန့်စာ  
 ချွန်  
 အမိန့်တော်တမ်း န၊ <a- mein' daw dan:> = အမိန့်စာချွန်  
 အမိန့်တော်ထုတ် က၊ <a- mein' daw htout> 圣旨，下令  
 အမိန့်တော်ပြန် က၊ <a- mein' daw pyan> 下圣旨，发布命  
 令，宣诏  
 အမိန့်တော်ပြန်တမ်း န၊ <a- mein' daw pyan dan:> 政府公  
 告，命令  
 အမိန့်တော်မြတ် န၊ <a- mein' daw myat> 圣旨  
 အမိန့်တော်မြတ်မှတ် က၊ <a- mein' daw myat hmat> 下圣旨  
 အမိန့်တော်ရ န၊ <a- mein' daw ya'> 一般辩护律师： ~  
 ရှေ့နေ 辩护律师  
 အမိန့်တော်ရှိ က၊ <a- mein' daw shi'> (敬)作指示，讲话  
 အမိန့်ထုတ် က၊ <a- mein' htout> 发布命令，下指示  
 အမိန့်နာခံ က၊ <a- mein' na gan> 接受命令  
 အမိန့်ပေး က၊ <a- mein' pei:> 发号施令，下指示，下令： ~  
 ဝါဒ 命令主义  
 အမိန့်ပြန် က၊ <a- mein' pyan> ①发号施令 ②(迷信)公  
 务人员、军人、学生等死后，在下葬前宣读解除死者公  
 职、军职、学籍的命令(以免其灵魂羁留原单位作祟)  
 အမိန့်ပြန်တမ်း န၊ <a- mein' pyan dan:> ①政府发布的命  
 令 ②(迷信)在公务人员、军人、学生死后宣布解除死  
 者公职、军职、学籍(以免其灵魂羁留原单位作祟)的命  
 令  
 အမိန့်ပြန်တမ်းထုတ် က၊ <a- mein' pyan dan: htout> 发布命  
 令  
 အမိန့်ရှိ က၊ <a- mein' shi'> (敬)指示，吩咐： တယ်လိုပြောရ  
 မယ် ~ ဝါဒင်ဗျာ။ 请您指示我该怎么说。 / ယုတ်ကံ! ~  
 ပါ။ ကူညီဖို့အသင့်ပါ။ 是！您吩咐吧。我随时准备为您效劳。  
 အမိန့်လက်မှတ် န၊ <a- mein' let hmat> = အမိန့်စာ  
 အမိန့်သား က၊ <a- mein' dha:> = အမြိုင်သား